

GAGURITAN NURCAYA NURSADA

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia


PERPUSTAKAAN
KTR. DOKBUD BALI
PROP. BALI

G/41/9/DOKBUD

7/54/6/PDKB

Judul: Gag. Nurcaya Nursada.

Panj. 35 cm. Leb. 3,5 cm. Jl. 44 lb.

Asal: Criya Kecicang, Karangasem.

K.7



Judul: Gag. Nurcaya Nursada.

Panj. 35 cm. Leb. 3,5 cm. Jl. 44 lb.

Asal: Criya Kecicang, Karangasem.

1
A

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

2
B

၅၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀
 ၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀
 ၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀
 ၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀
 ၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀
 ၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀
 ၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀

3
A

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀
 ၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀
 ၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀
 ၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀
 ၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀
 ၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀
 ၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

4
B

සග්ගායනාදි පාඨසමුහුණතකි පටිපිටි ගැනීමට මෙහි
පහසුකම් ලබාදීමට මෙහි පහසුකම් ලබාදීමට මෙහි
පහසුකම් ලබාදීමට මෙහි පහසුකම් ලබාදීමට මෙහි
පහසුකම් ලබාදීමට මෙහි පහසුකම් ලබාදීමට මෙහි

මෙහි පහසුකම් ලබාදීමට මෙහි පහසුකම් ලබාදීමට මෙහි
පහසුකම් ලබාදීමට මෙහි පහසුකම් ලබාදීමට මෙහි
පහසුකම් ලබාදීමට මෙහි පහසුකම් ලබාදීමට මෙහි
පහසුකම් ලබාදීමට මෙහි පහසුකම් ලබාදීමට මෙහි

5
A

මෙහි පහසුකම් ලබාදීමට මෙහි පහසුකම් ලබාදීමට මෙහි
පහසුකම් ලබාදීමට මෙහි පහසුකම් ලබාදීමට මෙහි
පහසුකම් ලබාදීමට මෙහි පහසුකම් ලබාදීමට මෙහි
පහසුකම් ලබාදීමට මෙහි පහසුකම් ලබාදීමට මෙහි

මෙහි පහසුකම් ලබාදීමට මෙහි පහසුකම් ලබාදීමට මෙහි
පහසුකම් ලබාදීමට මෙහි පහසුකම් ලබාදීමට මෙහි
පහසුකම් ලබාදීමට මෙහි පහසුකම් ලබාදීමට මෙහි
පහසුකම් ලබාදීමට මෙහි පහසුකම් ලබාදීමට මෙහි

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၇	7
B	B

မိ
 နေလ၏ အရဟံ၊ မိရသေ့စွေ စာသံတူ၏၊ ပည့်ဗျာစသေ့အသံ၊
 စွဲလအမိချီတူချီ၊ တူချီတူချီပေမိ။ မရကွဲဟံသာသံတူ ညီလီ
 တို့၊ ကေထိကာပုညိကောရသေ့၊ မရကွဲဟံ ညီတူ၏၊ မရကောလဟ
 မိ ပြင်ပူ၏။ အထူးလိတေဇာ၏၊ မကော၊ မယောတူညီ၊ မိ
 ဟရသောပဏာအာယ၊ ဤရဇာတေပုတို၊ ဤဟာအာယီတူ၊ မာမိမာရသော
 ၊ မရကောမိတူ၏၊ မိတူပုတူလေ၊ လောကေသိ၊ ပည့်ဗျာရ၊ မရကွဲဟံတူသေ့
 စွေတူ၏၊ ကယုဟာရသေ့မိ၊ ရလဟံပည့်ဗျာ၊ တူတူမိရသေ့ညီ၊ ပမိ
 သာလေဟာမိ၊ ကောလတူညီပုတူရ၊ ဒေဝကောသိဟာယု၊ မိတူမိ

၈	8
A	A

သနိဇိယောမာ၊ သီလရသေ့စွေစာ၏၊ သကောဟံသံတူ၊ မယောရ
 ကပုညကောမိပါသလိမိ၊ ကာသိဟာရ၏၊ ပညိသပမိတူ၊ မိ
 တူမိတူကော၊ ကာသိတူညီသံတူ၏၊ ကေထိလိတေဇာ၏၊ တ
 ကာသိတူ၊ ကာသိတူ၊ သာယုမိသော၏၊ တူညီသံတူ၊ ပုတူ
 ကာသိတူညီ၊ ရကောဟာမိ၊ တူညီကောသိကောသိ၊ မယောညီသံတူ
 တူညီသံတူ၊ ကာသိတူညီသံတူ၊ မိတူညီသံတူ၊ မိတူညီသံတူ၊ ကာသိ
 တူညီသံတူ၊ ကာသိတူညီသံတူ၊ ကာသိတူညီသံတူ၊ ကာသိတူညီသံတူ၊ ကာသိ
 တူညီသံတူ၊ ကာသိတူညီသံတူ၊ ကာသိတူညီသံတူ၊ ကာသိတူညီသံတူ၊ ကာသိ

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

8
B

ရလဒ်အတွက် ပါးစပ်မှတစ်ဆင့် ချစ်မြတ်နိုးစွာ ဆက်သွယ်ပေးရမည်
ရတနာတို့ကို ပစ္စည်းတို့ကို ချစ်မြတ်နိုးစွာ ဆက်သွယ်ပေးရမည်
တို့ကို ချစ်မြတ်နိုးစွာ ဆက်သွယ်ပေးရမည်

စိတ်ချရသော စိတ်ချရသော စိတ်ချရသော စိတ်ချရသော စိတ်ချရသော
စိတ်ချရသော စိတ်ချရသော စိတ်ချရသော စိတ်ချရသော စိတ်ချရသော
စိတ်ချရသော စိတ်ချရသော စိတ်ချရသော စိတ်ချရသော စိတ်ချရသော

9
A

အချို့ကလေးများက အချို့ကလေးများက အချို့ကလေးများက အချို့ကလေးများက
အချို့ကလေးများက အချို့ကလေးများက အချို့ကလေးများက အချို့ကလေးများက
အချို့ကလေးများက အချို့ကလေးများက အချို့ကလေးများက အချို့ကလေးများက

အချို့ကလေးများက အချို့ကလေးများက အချို့ကလေးများက အချို့ကလေးများက
အချို့ကလေးများက အချို့ကလေးများက အချို့ကလေးများက အချို့ကလေးများက
အချို့ကလေးများက အချို့ကလေးများက အချို့ကလေးများက အချို့ကလေးများက

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

9
B

Handwritten Balinese script on a palm leaf manuscript strip. The text is arranged in two columns. On the right end of the strip, there is a circular blue stamp with the text "KEMENTERIAN PENDIDIKAN DAN KEBUDAYAAN REPUBLIK INDONESIA" and "BALI".

10
A

Handwritten Balinese script on a palm leaf manuscript strip. The text is arranged in two columns.

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

11
B

Handwritten text on a palm leaf slip, mostly illegible due to fading. A small label "11 B" is attached to the left end.

12
A

Handwritten text on a palm leaf slip, mostly illegible due to fading. A small label "12 A" is attached to the left end.

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

12
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

13
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

13 B	13 B	13 B	13 B
	13 B	13 B	13 B

14 A	14 A	14 A	14 A
	14 A	14 A	14 A

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

14
B

Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

15
A

Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

15
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

16
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

17
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

18
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

18
B

18B

...
...
...
...
...

...
...
...
...
...

19
A

19A

...
...
...
...
...

...
...
...
...
...

GAGURITAN NURCAYA NURSADA

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

21	A

...
 ...
 ...
 ...

22	A

...
 ...
 ...
 ...

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

22
B

၅၅

မရလျော့စွာပင်၊ မတမာတိဉာဏ်၊ မညီမျှစွာစာတတ်သူ၊
ပြုစုရာရာမကုမာတိ၊ မရတတ်ဖွယ်ပစ္စည်းတို့၊ မပေးဘဲပေးဖွယ်၊
မိမိတို့၏ဖွဲ့စည်းရေး၊ ပြုစုရာရာမကုမာတိ၊ မရတတ်ဖွယ်ပစ္စည်းတို့၊
ရလေမယူဘဲ၊ အစိုးရတို့ပစ္စည်းတို့၊ မတမာတိဉာဏ်၊ မညီ

မျှစွာပင်၊ မတမာတိဉာဏ်၊ မညီမျှစွာစာတတ်သူ၊
ပြုစုရာရာမကုမာတိ၊ မရတတ်ဖွယ်ပစ္စည်းတို့၊ မပေးဘဲပေးဖွယ်၊
မိမိတို့၏ဖွဲ့စည်းရေး၊ ပြုစုရာရာမကုမာတိ၊ မရတတ်ဖွယ်ပစ္စည်းတို့၊
ရလေမယူဘဲ၊ အစိုးရတို့ပစ္စည်းတို့၊ မတမာတိဉာဏ်၊ မညီ

23
A

မညီမျှစွာပင်၊ မတမာတိဉာဏ်၊ မညီမျှစွာစာတတ်သူ၊
ပြုစုရာရာမကုမာတိ၊ မရတတ်ဖွယ်ပစ္စည်းတို့၊ မပေးဘဲပေးဖွယ်၊
မိမိတို့၏ဖွဲ့စည်းရေး၊ ပြုစုရာရာမကုမာတိ၊ မရတတ်ဖွယ်ပစ္စည်းတို့၊
ရလေမယူဘဲ၊ အစိုးရတို့ပစ္စည်းတို့၊ မတမာတိဉာဏ်၊ မညီ

မညီမျှစွာပင်၊ မတမာတိဉာဏ်၊ မညီမျှစွာစာတတ်သူ၊
ပြုစုရာရာမကုမာတိ၊ မရတတ်ဖွယ်ပစ္စည်းတို့၊ မပေးဘဲပေးဖွယ်၊
မိမိတို့၏ဖွဲ့စည်းရေး၊ ပြုစုရာရာမကုမာတိ၊ မရတတ်ဖွယ်ပစ္စည်းတို့၊
ရလေမယူဘဲ၊ အစိုးရတို့ပစ္စည်းတို့၊ မတမာတိဉာဏ်၊ မညီ

GAGURITAN NURCAYA NURSADA
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali ~ Indonesia

23
 B

ᮒᮏᮧ ᮒᮐᮥ ᮒᮑᮥ ᮒᮑᮧ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ
 ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ
 ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ
 ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ

ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ
 ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ
 ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ
 ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ

24
 A

ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ
 ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ
 ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ
 ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ

ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ
 ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ
 ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ
 ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ ᮒᮑᮥ

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅၃

24

B

၅၃

တစ်နေ့မှာ ပထမဦးဆုံး ပြောကြားရသောအခါမှာ အတိတ်က
အကျင့်အမာတိက အကျင့်အမာတိက အကျင့်အမာတိက
အကျင့်အမာတိက အကျင့်အမာတိက အကျင့်အမာတိက
အကျင့်အမာတိက အကျင့်အမာတိက အကျင့်အမာတိက

အကျင့်အမာတိက အကျင့်အမာတိက အကျင့်အမာတိက
အကျင့်အမာတိက အကျင့်အမာတိက အကျင့်အမာတိက
အကျင့်အမာတိက အကျင့်အမာတိက အကျင့်အမာတိက
အကျင့်အမာတိက အကျင့်အမာတိက အကျင့်အမာတိက

၅၄

25

A

အကျင့်အမာတိက အကျင့်အမာတိက အကျင့်အမာတိက
အကျင့်အမာတိက အကျင့်အမာတိက အကျင့်အမာတိက
အကျင့်အမာတိက အကျင့်အမာတိက အကျင့်အမာတိက
အကျင့်အမာတိက အကျင့်အမာတိက အကျင့်အမာတိက

အကျင့်အမာတိက အကျင့်အမာတိက အကျင့်အမာတိက
အကျင့်အမာတိက အကျင့်အမာတိက အကျင့်အမာတိက
အကျင့်အမာတိက အကျင့်အမာတိက အကျင့်အမာတိက
အကျင့်အမာတိက အကျင့်အမာတိက အကျင့်အမာတိက

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

27
B

27

၁၂၅၂ ခု ဝါဆိုလပြည့်ကျော်တော်တော်
အလယ်တွင် ဝါဆိုလပြည့်ကျော်တော်တော်
၁၂၅၂ ခု ဝါဆိုလပြည့်ကျော်တော်တော်
၁၂၅၂ ခု ဝါဆိုလပြည့်ကျော်တော်တော်

၁၂၅၂ ခု ဝါဆိုလပြည့်ကျော်တော်တော်
၁၂၅၂ ခု ဝါဆိုလပြည့်ကျော်တော်တော်
၁၂၅၂ ခု ဝါဆိုလပြည့်ကျော်တော်တော်
၁၂၅၂ ခု ဝါဆိုလပြည့်ကျော်တော်တော်

28
A

28

၁၂၅၂ ခု ဝါဆိုလပြည့်ကျော်တော်တော်
၁၂၅၂ ခု ဝါဆိုလပြည့်ကျော်တော်တော်
၁၂၅၂ ခု ဝါဆိုလပြည့်ကျော်တော်တော်
၁၂၅၂ ခု ဝါဆိုလပြည့်ကျော်တော်တော်

၁၂၅၂ ခု ဝါဆိုလပြည့်ကျော်တော်တော်
၁၂၅၂ ခု ဝါဆိုလပြည့်ကျော်တော်တော်
၁၂၅၂ ခု ဝါဆိုလပြည့်ကျော်တော်တော်
၁၂၅၂ ခု ဝါဆိုလပြည့်ကျော်တော်တော်

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

28
B

28B

ສິ່ງທີ່ທຸກຄົນ ກໍ່ມີ ພຣະບຸກຄົນທີ່ ສາມັດພົ້ນ ຈາກ ສິ່ງທີ່ ພຣະພູມສາດ
ລຽນ ບຸກຄົນ ກໍ່ມີ ພຣະບຸກຄົນທີ່ ສາມັດພົ້ນ ຈາກ ສິ່ງທີ່ ພຣະພູມສາດ
ບາດ້ວຍ ພຣະບຸກຄົນທີ່ ສາມັດພົ້ນ ຈາກ ສິ່ງທີ່ ພຣະພູມສາດ
ບຸກຄົນ ກໍ່ມີ ພຣະບຸກຄົນທີ່ ສາມັດພົ້ນ ຈາກ ສິ່ງທີ່ ພຣະພູມສາດ

ທຸກ ພຣະບຸກຄົນທີ່ ສາມັດພົ້ນ ຈາກ ສິ່ງທີ່ ພຣະພູມສາດ ພຣະບຸກຄົນທີ່
ກໍ່ມີ ພຣະບຸກຄົນທີ່ ສາມັດພົ້ນ ຈາກ ສິ່ງທີ່ ພຣະພູມສາດ ພຣະບຸກຄົນທີ່
ບຸກຄົນ ກໍ່ມີ ພຣະບຸກຄົນທີ່ ສາມັດພົ້ນ ຈາກ ສິ່ງທີ່ ພຣະພູມສາດ
ບຸກຄົນ ກໍ່ມີ ພຣະບຸກຄົນທີ່ ສາມັດພົ້ນ ຈາກ ສິ່ງທີ່ ພຣະພູມສາດ

29
A

29A

ສິ່ງທີ່ທຸກຄົນ ກໍ່ມີ ພຣະບຸກຄົນທີ່ ສາມັດພົ້ນ ຈາກ ສິ່ງທີ່ ພຣະພູມສາດ
ລຽນ ບຸກຄົນ ກໍ່ມີ ພຣະບຸກຄົນທີ່ ສາມັດພົ້ນ ຈາກ ສິ່ງທີ່ ພຣະພູມສາດ
ບາດ້ວຍ ພຣະບຸກຄົນທີ່ ສາມັດພົ້ນ ຈາກ ສິ່ງທີ່ ພຣະພູມສາດ
ບຸກຄົນ ກໍ່ມີ ພຣະບຸກຄົນທີ່ ສາມັດພົ້ນ ຈາກ ສິ່ງທີ່ ພຣະພູມສາດ

ທຸກ ພຣະບຸກຄົນທີ່ ສາມັດພົ້ນ ຈາກ ສິ່ງທີ່ ພຣະພູມສາດ ພຣະບຸກຄົນທີ່
ກໍ່ມີ ພຣະບຸກຄົນທີ່ ສາມັດພົ້ນ ຈາກ ສິ່ງທີ່ ພຣະພູມສາດ ພຣະບຸກຄົນທີ່
ບຸກຄົນ ກໍ່ມີ ພຣະບຸກຄົນທີ່ ສາມັດພົ້ນ ຈາກ ສິ່ງທີ່ ພຣະພູມສາດ
ບຸກຄົນ ກໍ່ມີ ພຣະບຸກຄົນທີ່ ສາມັດພົ້ນ ຈາກ ສິ່ງທີ່ ພຣະພູມສາດ

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

29
B

Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

30
A

Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

GAGURITAN NURCAYA NURSADA

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

30
B

Handwritten Balinese script on a palm leaf slip, starting with a large initial 'ᮒ'.

31
A

Handwritten Balinese script on a palm leaf slip.

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

31
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

32
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

33

33

B

...
...
...
...
...

...
...
...
...
...

34

34

A

...
...
...
...
...

...
...
...
...
...

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၂၅

35

B

၄၉

၂၅ နံရိုးတို့ကို ဆက်ခံပေးသည်။ အဖေက ကောင်းသော ယဉ်ကျေးမှု ဖွံ့ဖြိုးစေရန် ပြုစုခဲ့ပြီး နေရာ ချမ်းသာစွာ ဖွံ့ဖြိုးစေရန် ဆန္ဒရှိသည်။ ထိုစဉ်က ယဉ်ကျေးမှု ဖွံ့ဖြိုးစေရန် ပြုစုခဲ့ပြီး နေရာ ချမ်းသာစွာ ဖွံ့ဖြိုးစေရန် ဆန္ဒရှိသည်။ ထိုစဉ်က ယဉ်ကျေးမှု ဖွံ့ဖြိုးစေရန် ပြုစုခဲ့ပြီး နေရာ ချမ်းသာစွာ ဖွံ့ဖြိုးစေရန် ဆန္ဒရှိသည်။

ထိုကဲ့သို့ ခုနစ်ရာလောက်က ဝါသနာပါစွာ ပြုစုခဲ့ပြီး နေရာ ချမ်းသာစွာ ဖွံ့ဖြိုးစေရန် ဆန္ဒရှိသည်။ ထိုစဉ်က ယဉ်ကျေးမှု ဖွံ့ဖြိုးစေရန် ပြုစုခဲ့ပြီး နေရာ ချမ်းသာစွာ ဖွံ့ဖြိုးစေရန် ဆန္ဒရှိသည်။ ထိုစဉ်က ယဉ်ကျေးမှု ဖွံ့ဖြိုးစေရန် ပြုစုခဲ့ပြီး နေရာ ချမ်းသာစွာ ဖွံ့ဖြိုးစေရန် ဆန္ဒရှိသည်။

၂၆

36

A

၂၆ နံရိုးတို့ကို ဆက်ခံပေးသည်။ အဖေက ကောင်းသော ယဉ်ကျေးမှု ဖွံ့ဖြိုးစေရန် ပြုစုခဲ့ပြီး နေရာ ချမ်းသာစွာ ဖွံ့ဖြိုးစေရန် ဆန္ဒရှိသည်။ ထိုစဉ်က ယဉ်ကျေးမှု ဖွံ့ဖြိုးစေရန် ပြုစုခဲ့ပြီး နေရာ ချမ်းသာစွာ ဖွံ့ဖြိုးစေရန် ဆန္ဒရှိသည်။ ထိုစဉ်က ယဉ်ကျေးမှု ဖွံ့ဖြိုးစေရန် ပြုစုခဲ့ပြီး နေရာ ချမ်းသာစွာ ဖွံ့ဖြိုးစေရန် ဆန္ဒရှိသည်။

၂၆ နံရိုးတို့ကို ဆက်ခံပေးသည်။ အဖေက ကောင်းသော ယဉ်ကျေးမှု ဖွံ့ဖြိုးစေရန် ပြုစုခဲ့ပြီး နေရာ ချမ်းသာစွာ ဖွံ့ဖြိုးစေရန် ဆန္ဒရှိသည်။ ထိုစဉ်က ယဉ်ကျေးမှု ဖွံ့ဖြိုးစေရန် ပြုစုခဲ့ပြီး နေရာ ချမ်းသာစွာ ဖွံ့ဖြိုးစေရန် ဆန္ဒရှိသည်။ ထိုစဉ်က ယဉ်ကျေးမှု ဖွံ့ဖြိုးစေရန် ပြုစုခဲ့ပြီး နေရာ ချမ်းသာစွာ ဖွံ့ဖြိုးစေရန် ဆန္ဒရှိသည်။

GAGURITAN NURCAYA NURSADA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

36
B

25
စီရိ၊ မိလ္လာ၊ ငှက်၊ ပိထိ၊ မိစာ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊
ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊
ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊
ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊

37
A

၂၃
၂၅
မိလ္လာ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊
ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊
ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊
ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊ ဣတ္ထိ၊

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

37
B

37
B
 ...

38
A

38
A
 ...

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

39
B

39B

လူပျံး မလဲလဲပျံးလဲလဲပျံးလဲလဲပျံးလဲလဲပျံးလဲလဲပျံး
ရလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံး
လဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံး
လဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံး

လူပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံး
လဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံး
လဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံး
လဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံး

40
A

40A

လူပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံး
လဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံး
လဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံး
လဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံး

လူပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံး
လဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံး
လဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံး
လဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံးလဲပျံး

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

80 40 B

Handwritten Balinese text on a palm leaf manuscript strip, consisting of two columns of script.

81 41 A

Handwritten Balinese text on a palm leaf manuscript strip, consisting of two columns of script.

GAGURITAN NURCAYA NURSADA

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

41
837
B

3. 11
 ၁၀ ပီၤသွၤယုၤမါၤ ခုၤညၢၤတီၤဖၤတၢ်ပၤဝဲၤ
 ပၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၂ ပၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၃ ပၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၄ ပၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ

၅ ပၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၆ ပၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၇ ပၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၈ ပၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၉ ပၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၁၀ ပၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ

42
837
A

၁ ဝဲၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၂ ဝဲၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၃ ဝဲၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၄ ဝဲၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၅ ဝဲၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၆ ဝဲၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ

၇ ဝဲၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၈ ဝဲၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၉ ဝဲၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၁၀ ဝဲၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၁၁ ဝဲၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ
 ၁၂ ဝဲၤတၢ်ခီၤမိၤတၢ်ပၤတၢ်ပၤတၢ်ပၤ

GAGURITAN NURCAYA NURSADA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၃

43

B

၁၃

ရွှေလှိုင်း ခေမာယာဇာန်ရတနာတို့၊ နာဂုဏ်သတ္တိတို့ပဏ္ဍိတိ၊ ဝေဇာယာဇာန်
ပိ၊ နိတို့ ပါဠိတို့၊ ရှေးအခါကပင် နာဂုဏ်သတ္တိတို့၊ ဝေဇာယာဇာန်တို့
နာဂုဏ်သတ္တိတို့၊ ဝေဇာယာဇာန်တို့၊ နာဂုဏ်သတ္တိတို့၊ ဝေဇာယာဇာန်တို့၊
ဝေဇာယာဇာန်တို့၊ ဝေဇာယာဇာန်တို့၊ ဝေဇာယာဇာန်တို့၊ ဝေဇာယာဇာန်တို့၊

ရွှေလှိုင်း ခေမာယာဇာန်ရတနာတို့၊ နာဂုဏ်သတ္တိတို့ပဏ္ဍိတိ၊ ဝေဇာယာဇာန်
ပိ၊ နိတို့ ပါဠိတို့၊ ရှေးအခါကပင် နာဂုဏ်သတ္တိတို့၊ ဝေဇာယာဇာန်တို့
နာဂုဏ်သတ္တိတို့၊ ဝေဇာယာဇာန်တို့၊ နာဂုဏ်သတ္တိတို့၊ ဝေဇာယာဇာန်တို့၊
ဝေဇာယာဇာန်တို့၊ ဝေဇာယာဇာန်တို့၊ ဝေဇာယာဇာန်တို့၊ ဝေဇာယာဇာန်တို့၊

၈၈

44

A

ရွှေလှိုင်း ခေမာယာဇာန်ရတနာတို့၊ နာဂုဏ်သတ္တိတို့ပဏ္ဍိတိ၊ ဝေဇာယာဇာန်
ပိ၊ နိတို့ ပါဠိတို့၊ ရှေးအခါကပင် နာဂုဏ်သတ္တိတို့၊ ဝေဇာယာဇာန်တို့
နာဂုဏ်သတ္တိတို့၊ ဝေဇာယာဇာန်တို့၊ နာဂုဏ်သတ္တိတို့၊ ဝေဇာယာဇာန်တို့၊
ဝေဇာယာဇာန်တို့၊ ဝေဇာယာဇာန်တို့၊ ဝေဇာယာဇာန်တို့၊ ဝေဇာယာဇာန်တို့၊

ရွှေလှိုင်း ခေမာယာဇာန်ရတနာတို့၊ နာဂုဏ်သတ္တိတို့ပဏ္ဍိတိ၊ ဝေဇာယာဇာန်
ပိ၊ နိတို့ ပါဠိတို့၊ ရှေးအခါကပင် နာဂုဏ်သတ္တိတို့၊ ဝေဇာယာဇာန်တို့
နာဂုဏ်သတ္တိတို့၊ ဝေဇာယာဇာန်တို့၊ နာဂုဏ်သတ္တိတို့၊ ဝေဇာယာဇာန်တို့၊
ဝေဇာယာဇာန်တို့၊ ဝေဇာယာဇာန်တို့၊ ဝေဇာယာဇာန်တို့၊ ဝေဇာယာဇာန်တို့၊

GAGURITAN NURCAYA NURSADA

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia



GAGURITAN NURCAYA NURSADA

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

